

ဝိုမြည်တမ်း က၊ <ngo myi tan> = ဝိုမြည်

ဝိုယို က၊ <ngo yo> 哭泣

ဝိုရှု က၊ <ngo yu> 因思念而伤心落泪；～ ရင့်ကြွေးပူဆွေး သောကရောက်နေရှာသည်။ 处于忧伤心如焚，泪水不尽流的境地。

ဝိုရှိုက် က၊ <ngo shait> 抽泣，啜泣

ဝိုလုံးကြီး က၊ <ngo lon: kyi> 爱哭

ဝိုသံကြား န၊ <ngo dhan kya> ① 马耳旁的一种旋毛 ② 大斗(农民称地主收租用的斗)

ဝိုသံနာ န၊ <ngo dhan na> 马耳旁的一种旋毛

ဝိုသံပါ က၊ <ngo dhan pa> 发出颤抖悲哀的声音

ဝိုအားထက်ရယ်အားသန် က၊ <ngo a: det yi a: than> 啼笑皆非

ဝိုဦးငေါက်ငေါက် က၊ <ngo: ngo: ngaut ngaut> 凸出地，支棱着；မီးကျမ်းထားသောတိုင်များသာလျှင် ~ ကျန်နေပေတော့သည်။ 只留下一些烧焦了的柱子支棱着竖立在那里。

ဝိုဦးငုတ်ငုတ် က၊ <ngo: ngo: ngout ngout> 突出，凸出；～ ဖြစ်နေသောရှေ့သွားလေးနှစ်ချောင်းသာရှိသည့်ကလေးငယ်မှာချစ်စရာပါပေ။ 刚长出两颗小门牙的小孩真惹人喜爱。

ဝိုဦးငွားငွား က၊ <ngo: ngo: ngwa: ngwa> 高耸入云，矗立；～ မြင့်မားသောကျောက်တိုင် 巍然屹立的石碑

ဝိုတိုးငေါက်တောက် က၊ <ngo: do: ngaut taut> 凸出，支棱着

ငံ က၊ <ngan> ①(书)停留，停歇，延缓；ခနစ်ရက်လောက်～ ပါ။ 暂停七天吧！ ②等候，等待，期待，盼望；ချစ်သူအလာကို ~ နေသည်။ 等待爱人的到来。 ③(古)足够，齐全

ငံစား က၊ <ngan' za> ① 停留，暂停 ② 期待，向往；ကိုယ့်အခွင့်ကိုယ့်အကျိုးကိုသာ ~ တတ်သူ 光想着自己私利的人 / အကောင်းဆုံးအချိန်ကိုသာ ~ နေတော့သည်။ 正在期待着最好时机的来到。

ငံဆိုင်း က၊ <ngan' hsain> ① 期待，等待 ② 延缓

ငံဆည် က၊ <ngan' hsi> 停滞，停歇，等待；ဤအရာကိုကားငံငံ ဆည်ဆည်နှေးနှေးပြုတ်ပြုတ်ပြုတ်သင့်၏။ 这事应该慢慢地做。

ငံဆည်း က၊ <ngan' hsi> = ငံဆည်

ငံဆွဲ က၊ <ngan' hswe> = ငံဆည်

ငံဆွယ် က၊ <ngan' hswe> = ငံဆည်

ငံညောင်း က၊ <ngan' nyaun> 等待，期待

ငံထဲ က၊ <ngan' tan> 停滞，暂缓

ငံတည်း က၊ <ngan' ti> 拖延

ငံတွယ် က၊ <ngan' twe> 等待

ငံထောက် က၊ <ngan' htaut> 停歇

ငံမျှော် က၊ <ngan' hmyaw> 盼望，期望；နှစ်သစ်ကို ~ လျက်ရှိကြသည်။ 盼望着新的一年来临。 / ကျွန်တော်တို့လည်းခင်ဗျားတို့ကို ~ နေပါသည်။ 我们也在盼望着你们到来。

ငံလင့် က၊ <ngan' lin> ① 推迟 ② 等待，期待；ညွှန်သည်တော်များကို ~ နေကြသည်။ 等候贵宾莅临。

ငံ က၊ <ngan> 充足，足够，齐全

ငံပြာရည် န၊ <ngan pya yei> 鱼露，鱼酱油(也写作 ငန်ပြာရည်၊ နှံပြာရည်)；ပဲ ~ 酱油

ငံ့ က၊ <ngon> ① 低头；ခေါင်းကို ~ ထားသည်။ 低垂着头。 / မိုးပေါ်ကနေအောက်ကို ~ ကြည့်သည်။ 从空中鸟瞰。

② 耷拉，垂下

ငံ့ကိုင်းကိုင်း က၊ <ngon' kain: gain> 垂着头；～ လက်ပိုက်လျက်ရပ်နေသည်။ 垂着头抄着手站在那里。

ငံ့ကြို့ က၊ <ngon' kyo> 低头弯腰；ဦးညွတ် ~ နေ၏။ 低头弯腰。

ငံ့ခံ က၊ <ngon' khan> (喻) 忍气吞声，强忍；အနိုင်ကျင့်မှုကို ~ တဲ့လူစားမဟုတ်ဘူး။ 不是那种任人欺凌忍气吞声的人。

ငံ့ပုံစံ က၊ <ngon' zon byit> 置之不理，置若罔闻；တယ်လိုပဲဆူဆူ ~ ကြီးထိုင်နေတော့တာပဲ။ 不管怎么责备，他一概置若罔闻。

ငံ့လျှို က၊ <ngon' sho> 低头弯腰；သူ့ ခေါင်းကလေး ~ သွားသည်။ 他垂下了头。 / စပါးသီးနှံသည်အဆန်ပြည့်လေလေအောက်သို့ ~ လေလေဖြစ်သည်။ 籽粒越饱的稻穗越向下垂。

ငံ့ I က၊ <ngon> ① 含着，啣着，噙着；ဒီဆေးလုံးကိုပါးစပ်ထဲ ~ ထားမပါးနဲ့။ 把这粒药含在嘴里，别嚼！ / ခေ ~ နေသည်။ 含着一口水，(喻) 闭口不谈。 ② 概括，总括，笼罩；သမိုင်းကိုရှု၍ ~ ရှုသိနိုင်ပါသည်။ 可以大致地了解历史状况。 ③ 含苞；～ နေသောပန်း 含苞待放的花 II န၊ <ngon> 花蕾；ပန်း ~ တွေမခူးနှင့်။ 不要摘花苞。 III မ၊ <ngon> 口；(花) 朵；ခေတ ~ လောက်သောက်ပါရစေ။ 让我喝口水吧！ / ပန်းတ ~ နှစ် ~ 一两个花骨朵儿

ငံ့ကင်း I က၊ <ngon kin> 含苞待放 II န၊ <ngon gin> 幼果，花蕾

ငံ့စိစိ က၊ <ngon si zi> 含苞待放

ငံ့တံ န၊ <ngon dan> 花蕾，花骨朵儿

ငံ့ပူး I က၊ <ngon phu> 含苞 = ပူးငုံ II န၊ <ngon bu> ① 写 40 诗的一种格式 ② 花苞(见 ပန်းပွင့် 图)

ငံ့မိ က၊ <ngon mi> ① 领会，掌握要领；အဓိပ္ပာယ် ~ သည်။ 领会意思。 ② 概括，包含，包括；လုပ်ငန်းအားလုံးမ ~ ၊ မပြုမိပါသေးသဖြင့် 对工作任务的要求还没有全部掌握

ငံ့လှည့်ခွ န၊ <ngon hle' gwa> 套筒扳手

ငံ့သွန်း န၊ <ngon thun> (古) 花蕾

ငံ့အာ က၊ <ngona> 花蕾绽开；～ စကြာပန် 刚刚绽开的荷花

ငံ့ န၊ <ngon> ① 鹌鹑 (quail) 分 ~ ကြီး၊ ~ ငယ် 等几种 ② 兰胸鹑 (quail, blue-breasted) ③ 缅甸鹌鹑 (quail,